



THE NATIONAL LIBRARY OF THE REPUBLIC OF CHINA

100, WEN-HSIANG ROAD, TAIPEI, TAIWAN

1980.10.14



THE UNIVERSITY OF CHICAGO
LIBRARY
CHICAGO, ILL.

[illegible]

21

၁။ ပထမအခန်း - ပထမအခန်းတွင် ပထမအခန်းတွင် ပထမအခန်းတွင် ပထမအခန်းတွင် ပထမအခန်းတွင်
 ၂။ ဒုတိယအခန်း - ဒုတိယအခန်းတွင် ဒုတိယအခန်းတွင် ဒုတိယအခန်းတွင် ဒုတိယအခန်းတွင် ဒုတိယအခန်းတွင်
 ၃။ တတိယအခန်း - တတိယအခန်းတွင် တတိယအခန်းတွင် တတိယအခန်းတွင် တတိယအခန်းတွင် တတိယအခန်းတွင်
 ၄။ စတုတ္ထအခန်း - စတုတ္ထအခန်းတွင် စတုတ္ထအခန်းတွင် စတုတ္ထအခန်းတွင် စတုတ္ထအခန်းတွင် စတုတ္ထအခန်းတွင်
 ၅။ ပဉ္စမအခန်း - ပဉ္စမအခန်းတွင် ပဉ္စမအခန်းတွင် ပဉ္စမအခန်းတွင် ပဉ္စမအခန်းတွင် ပဉ္စမအခန်းတွင်
 ၆။ ဓိတိအခန်း - ဓိတိအခန်းတွင် ဓိတိအခန်းတွင် ဓိတိအခန်းတွင် ဓိတိအခန်းတွင် ဓိတိအခန်းတွင်
 ၇။ ဓမ္မအခန်း - ဓမ္မအခန်းတွင် ဓမ္မအခန်းတွင် ဓမ္မအခန်းတွင် ဓမ္မအခန်းတွင် ဓမ္မအခန်းတွင်
 ၈။ ဓနုအခန်း - ဓနုအခန်းတွင် ဓနုအခန်းတွင် ဓနုအခန်းတွင် ဓနုအခန်းတွင် ဓနုအခန်းတွင်
 ၉။ ဓမ္မိအခန်း - ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင်
 ၁၀။ ဓမ္မိအခန်း - ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင် ဓမ္မိအခန်းတွင်

[illegible]

၄

၁၇၁၈ ခုနှစ်၊ ဇန်နဝါရီလလဆန်း ၁ ရက်၊ နံနက် ၅ နာရီခန့်တွင် ဝန်ကြီးရုံး၌ အမှုကြီးများကို ဆုံးဖြတ်ရာတွင်
ပထမအကြိမ် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင်
အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင်
အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင်
အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင်
အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင် အမှုကြီးများကို ဆုံးဖြတ်ရာတွင်

[illegible]

၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့
၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့
၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့
၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့
၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့ ၁၇၇၇ ခု ၇ ကဆုန်လ ၁၁ ရက်နေ့

၅ နှစ်ခန့်သာ ဟု ဟောပြောရာတွင် အထူးအထူး နားလည်စေရန် အတွက် ပြောဆိုခဲ့သည်။
ထို့ပြင် ပြောဆိုရာတွင် အထူးအထူး နားလည်စေရန် အတွက် ပြောဆိုခဲ့သည်။
ထို့ပြင် ပြောဆိုရာတွင် အထူးအထူး နားလည်စေရန် အတွက် ပြောဆိုခဲ့သည်။
ထို့ပြင် ပြောဆိုရာတွင် အထူးအထူး နားလည်စေရန် အတွက် ပြောဆိုခဲ့သည်။

[illegible]

၁၀၂

၁၀၂ နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင်
 နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင်
 နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင်
 နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင်
 နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင် နှစ်ကပင်

[illegible]

[illegible]

[illegible]

၁၅.

ကတကုသုတ္တ ၅၈၇၊ ၅၈၈ ခု ပာမဂါဒ္ဒိက - ချိယ ဟူ၍၊ ကာရံ ကိတိ ၅ ဟူ၍ ဟူ၍၊ ပုဗ္ဗိ ၅၈၇ ဟူ၍ ဟူ၍၊ ၅၈၈ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၈၉ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊
၅၈၇၊ ၅၈၈ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၈၉ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၉၀ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၉၁ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊
၅၈၇ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၈၈ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၈၉ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၉၀ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၉၁ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊
၅၈၇ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၈၈ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၈၉ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၉၀ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊ ၅၉၁ ခု ပာမဂါဒ္ဒိက ချိယ ဟူ၍၊

[illegible]

151

[illegible]

၁။ သူတို့သည် အဘယ်အရာကို စိတ်ချစွာ ယုံကြည်ကြသနည်း။
 ၂။ သူတို့သည် အဘယ်အရာကို စိတ်ချစွာ ယုံကြည်ကြသနည်း။
 ၃။ သူတို့သည် အဘယ်အရာကို စိတ်ချစွာ ယုံကြည်ကြသနည်း။
 ၄။ သူတို့သည် အဘယ်အရာကို စိတ်ချစွာ ယုံကြည်ကြသနည်း။
 ၅။ သူတို့သည် အဘယ်အရာကို စိတ်ချစွာ ယုံကြည်ကြသနည်း။

16.

[illegible]

17. *[Faint handwritten text in Devanagari script, likely bleed-through from the reverse side of the page.]*

19.

[illegible]

[illegible]

[illegible]

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈။ ၉။ ၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅။ ၁၆။ ၁၇။ ၁၈။ ၁၉။ ၂၀။ ၂၁။ ၂၂။ ၂၃။ ၂၄။ ၂၅။ ၂၆။ ၂၇။ ၂၈။ ၂၉။ ၃၀။ ၃၁။ ၃၂။ ၃၃။ ၃၄။ ၃၅။ ၃၆။ ၃၇။ ၃၈။ ၃၉။ ၄၀။ ၄၁။ ၄၂။ ၄၃။ ၄၄။ ၄၅။ ၄၆။ ၄၇။ ၄၈။ ၄၉။ ၅၀။ ၅၁။ ၅၂။ ၅၃။ ၅၄။ ၅၅။ ၅၆။ ၅၇။ ၅၈။ ၅၉။ ၆၀။ ၆၁။ ၆၂။ ၆၃။ ၆၄။ ၆၅။ ၆၆။ ၆၇။ ၆၈။ ၆၉။ ၇၀။ ၇၁။ ၇၂။ ၇၃။ ၇၄။ ၇၅။ ၇၆။ ၇၇။ ၇၈။ ၇၉။ ၈၀။ ၈၁။ ၈၂။ ၈၃။ ၈၄။ ၈၅။ ၈၆။ ၈၇။ ၈၈။ ၈၉။ ၉၀။ ၉၁။ ၉၂။ ၉၃။ ၉၄။ ၉၅။ ၉၆။ ၉၇။ ၉၈။ ၉၉။ ၁၀၀။

၈၁၅

အိုဟိုဝံ၊ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။
ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။
ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။
ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ဟေဟေ ။

[illegible]

၈၆.

အိန္ဒိယနိုင်ငံ ၁၁ မြို့တို့တွင် အိန္ဒိယနိုင်ငံ ပါမောက္ခ
အိန္ဒိယနိုင်ငံ ပါမောက္ခ၊ ပါမောက္ခ နှင့် အိန္ဒိယ
ပါမောက္ခ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊
အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊
အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊

အိန္ဒိယနိုင်ငံ ၁၁ မြို့တို့တွင် အိန္ဒိယနိုင်ငံ ပါမောက္ခ
အိန္ဒိယနိုင်ငံ ပါမောက္ခ၊ ပါမောက္ခ နှင့် အိန္ဒိယ
ပါမောက္ခ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊
အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊
အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊ အိန္ဒိယ၊

Handwritten notes on the left margin, possibly indicating a page or section number.

Handwritten text in a cursive script, likely a form of Burmese or Thai script, covering the main body of the palm leaf. The text is arranged in approximately five horizontal lines.

၁၈၈၈/၁၈၈၉ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
 ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
 ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
 ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်

[illegible]

[illegible]

...காந்தியாசிரமநிலையாக்கி சிவபெருமான்மேலிருந்து உலகமெல்லாம்...

[illegible]

37.

မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား
မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား
မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား
မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား
မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား မကွယ်လှူသောတရားဟောလမ်းကား

ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။ ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။
ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။ ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။
ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။ ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။
ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။ ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။
ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။ ဗျာဒိတ်တရားတို့ကို ပေးအပ်တော်မူ၏။

အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်။
အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်။
အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်။
အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်။
အိမ်ထောင်ရေးနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်။

4/5-

45. ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ
 ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ
 ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ
 ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ ဟိန္ဒူ ငယ်ရွယ်သော အိန္ဒိယ

[illegible]

[illegible]

၄၄

ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ
ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ
ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ
ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ
ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ ဟဟဟ

၄၂

၁။ နတ်တို့သည် နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍
 နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍
 နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍
 နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍
 နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍ နတ်တို့၏အားကိုးကိုး၍

[illegible]

[illegible]

မျှတမှု ပါရှိဟူ၍၊ ပါရှိမည့် အရာကို ပါအောင် ပြုလုပ်ရန် လိုအပ်ပါသည်။ ထို့ကြောင့် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

[illegible]

၄၉

တစ်ပါး၊ မိမိတို့အား ၁၇၈၁ ခုနှစ်တွင် မိမိတို့အား နယ်လွှဲပေးပါ။
၁၈၈၁ ခုနှစ်တွင် ၁၇၈၁ ခုနှစ်တွင် မိမိတို့အား နယ်လွှဲပေးပါ။
မိမိတို့အား ၁၇၈၁ ခုနှစ်တွင် မိမိတို့အား နယ်လွှဲပေးပါ။
တစ်ပါး၊ မိမိတို့အား ၁၇၈၁ ခုနှစ်တွင် မိမိတို့အား နယ်လွှဲပေးပါ။
တစ်ပါး၊ မိမိတို့အား ၁၇၈၁ ခုနှစ်တွင် မိမိတို့အား နယ်လွှဲပေးပါ။

[illegible]

[illegible]

[illegible]

[illegible]

[illegible]

[illegible]

ဣန္ဒြေမာန်တို့ကို ချီတက်စေရာမှ ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့်
ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့်
ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့်
ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့်
ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့် ချီတက်သော အားဖြင့်

၂၀၁၁ ခုနှစ်က နက္ခတ်ဗေဒပညာရှင်တို့က ဖော်ပြခဲ့သော အချက်အလက်များမှာ
လေ့လာမှုများမှာ အချက်အလက်များကို ပိုမိုသိရှိရန် အထောက်အကူပြုခဲ့သည်။
ဤသို့ဆိုပါက အချက်အလက်များကို ပိုမိုသိရှိရန် အထောက်အကူပြုခဲ့သည်။
အချက်အလက်များကို ပိုမိုသိရှိရန် အထောက်အကူပြုခဲ့သည်။
အချက်အလက်များကို ပိုမိုသိရှိရန် အထောက်အကူပြုခဲ့သည်။

[illegible]

၇၈.

ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့ ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့ ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့
 သိဒ္ဓိဒ္ဓိယာတို့လည်း ပာဏာမိဒ္ဓိယာတို့ သိဒ္ဓိဒ္ဓိယာတို့လည်း ပာဏာမိဒ္ဓိယာတို့ သိဒ္ဓိဒ္ဓိယာတို့လည်း ပာဏာမိဒ္ဓိယာတို့
 ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့ ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့ ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့
 ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့ ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့ ကာမာရုံတို့လည်း ပာဏာမိဒ္ဓိယာတို့

[illegible]

[illegible]

[illegible]

ကမ္ဘာ၌ ဗုဒ္ဓဂုဏ်တရားတို့သည် အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း
မရှိသောအခါက ဗုဒ္ဓဂုဏ်တရားတို့သည် အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း
၇၈၂၅၀၀၀ - ပုံနှိပ်မှုဗျူဟာတစ်ခုခုကို အသုံးပြုသောအခါ အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း
အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း အလွန်အမင်း ပြန့်ပွားခဲ့သော်လည်း

[illegible]

[illegible]

လောကီကံ-နိကာယ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-
ပိပုကာသန္တရောဓါ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-
ပိပုကာသန္တရောဓါ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-
ပိပုကာသန္တရောဓါ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-
ပိပုကာသန္တရောဓါ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-နိကာယ-အနုဘျူဟိန္ဒူကံ-

[illegible]

[illegible]

[illegible]

[illegible]

23、

ॐ नमो भगवते वासुदेवाय ॥ १ ॥
 श्रीकृष्णाय नमः ॥ २ ॥
 श्रीगुरुभ्यो नमः ॥ ३ ॥
 श्रीगणेशाय नमः ॥ ४ ॥
 श्रीविष्णवे नमः ॥ ५ ॥
 श्रीशिवाय नमः ॥ ६ ॥
 श्रीब्रह्माय नमः ॥ ७ ॥
 श्रीमहादेवाय नमः ॥ ८ ॥
 श्रीनारायणाय नमः ॥ ९ ॥
 श्रीहरिणे नमः ॥ १० ॥
 श्रीकल्याणाय नमः ॥ ११ ॥
 श्रीसुखाय नमः ॥ १२ ॥
 श्रीसौख्ये नमः ॥ १३ ॥
 श्रीशान्तिाय नमः ॥ १४ ॥
 श्रीवैष्णवे नमः ॥ १५ ॥
 श्रीभक्त्याय नमः ॥ १६ ॥
 श्रीप्रेमैक्याय नमः ॥ १७ ॥
 श्रीयोगेश्वराय नमः ॥ १८ ॥
 श्रीगुरुदेवाय नमः ॥ १९ ॥
 श्रीगुरुभ्यो नमः ॥ २० ॥

[illegible]

84.

[illegible]

[illegible]

ပမာပျံ့၍ ဂုဏ်တရားကို ဝိညာဉ်တရားနှင့် ပေါင်းစပ်၍ ဖော်ပြပါသည်။
၁၆၂။ ပမာပျံ့၍ ဂုဏ်တရားကို ဝိညာဉ်တရားနှင့် ပေါင်းစပ်၍ ဖော်ပြပါသည်။
၁၆၃။ ပမာပျံ့၍ ဂုဏ်တရားကို ဝိညာဉ်တရားနှင့် ပေါင်းစပ်၍ ဖော်ပြပါသည်။
၁၆၄။ ပမာပျံ့၍ ဂုဏ်တရားကို ဝိညာဉ်တရားနှင့် ပေါင်းစပ်၍ ဖော်ပြပါသည်။
၁၆၅။ ပမာပျံ့၍ ဂုဏ်တရားကို ဝိညာဉ်တရားနှင့် ပေါင်းစပ်၍ ဖော်ပြပါသည်။

[illegible]

[illegible]

ပရမတ္ထသမုပ္ပါဒ်ပုဒ်၊ ကမ္မဋ္ဌာန်သမုပ္ပါဒ်၊ ပရမတ္ထသမုပ္ပါဒ်၊ ပရမတ္ထသမုပ္ပါဒ်၊
ပရမတ္ထသမုပ္ပါဒ်၊ ပရမတ္ထသမုပ္ပါဒ်၊ ပရမတ္ထသမုပ္ပါဒ်၊ ပရမတ္ထသမုပ္ပါဒ် - ၅ - ၁၄၈၀

၁၅၀၀၁

BRITISH MUSEUM
LONDON